

ငွေကြေးနှင့် ဘဏ်အုပ်ချုပ်ရေးဌာနခွဲ
(၁၉၅၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်နည်းဥပဒေများ)

အမှတ် ၂၁၅

ရန်ကုန်မြို့၊ ၁၃၁၄ ခု၊ နယုန်လဆုတ် ၃ ရက်

(၁၉၅၂ ခု၊ ဇွန်လ ၁၀ ရက်။)

အမှတ် ၂၁၅။ ။ ဤနည်းဥပဒေများတွင် “ ဥပဒေ ” ဟု ရည်ညွှန်းထားသော ၁၉၅၂ ခုနှစ်ပြည်ထောင်စု
မြန်မာနိုင်ငံတော်ဘဏ်အက်ဥပဒေ ပုဒ်မ ၇၄ က အပ်နှင်းထားသည့် အာဏာများကို သုံးစွဲလျက်၊ နိုင်ငံ တော်သမ္မတ သည်၊
အောက်ပါနည်းဥပဒေများကို ပြုလုပ်လိုက်သည်။

၁၉၅၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်နည်းဥပဒေများ

အမည်တို့နှင့် စတင်အာဏာတည်ခြင်း

၁။ ။ ဤနည်းဥပဒေများကို “ ပြည်ထောင်စုဘဏ်နည်းဥပဒေ ” ဟု ခေါ်တွင်စေ၍၊ ဥပဒေစတင်အာဏာ တည်သည့်နေ့တွင်
အာဏာတည်ရမည်။

ပြည်ထောင်စုဘဏ်က၊ ငွေအပ်ရာဘဏ်အဖြစ်ဖြင့်၎င်း၊ ငွေရေးကြေးရေးကိစ္စတွင် ကိုယ်စားလှယ်အဖြစ် ဖြင့်၎င်း

ဆောင်ရွက်နိုင်သည့်အာဏာပိုင်များ

၂။ ။ ဥပဒေ ပုဒ်မ ၅၆ အရ၊ အောက်ပါအာဏာပိုင်များအတွက် ငွေအပ်ရာဘဏ်အဖြစ်နှင့် ငွေရေးကြေး ရေးအလုပ်ကိစ္စများတွင်
ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုဘဏ်က ဆောင်ရွက်နိုင်သည်။

(က) ပြည်ထောင်စုအစိုးရကတည်ထောင်သော၊ သို့တည်းမဟုတ် ကမကထပြုသော နိုင်ငံတော်လုပ်ငန်း အဖွဲ့များနှင့်
ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာအဖွဲ့များနှင့်

(ခ) မြန်မာပြည် ကုမ္ပဏီအက်ဥပဒေ၊ သို့မဟုတ် မြန်မာပြည် သမဝါယမ အက်ဥပဒေအရ မှတ်ပုံတင် ထားသည့်
ပြည်ထောင်စုအစိုးရက၊ ကမကထပြုသည့် ကုမ္ပဏီများနှင့် အသင်းများ။

ပြည်ထောင်စုဘဏ်သည်၊ မိမိသင့်တော်သည်ဟု ယူဆပါက၊ အထက်ပါ အာဏာပိုင်များနှင့် သက်ဆိုင်သည့်
လုပ်သားများ၏ အိုနာစာရံပုံငွေများ အပ်နှံခြင်းကိုလည်းလက်ခံနိုင်သည်။

ပြည်ထောင်စုဘဏ်က နိုင်ငံတော်သမ္မတ ထံသို့ တင်သွင်းရမည့်စာရင်းရှင်းတမ်းများ

၃။ ။ ဤနည်းဥပဒေနောက်ဆက်တွဲတွင် ဖော်ပြထားသည့်ပုံစံအတိုင်း သောကြာနေ့တိုင်း အလုပ်ပိတ် ချိန်တွင်
ဖြစ်ပေါ်တည်ရှိနေသော မိမိ၏အခြေအနေကို ဖော်ပြသည့် စာရင်းရှင်းတမ်းကို၊ ပြည်ထောင်စု ဘဏ်က နိုင်ငံတော်သမ္မတ
ထံသို့ တင်သွင်းရမည်။

Negotiable Instruments Act’ အရ ရုံးပိတ်ရက်နှင့်သော်၎င်း၊ သို့တည်းမဟုတ် နှစ်၏နောက်ဆုံး လုပ်ရက်နှင့်သော်၎င်း၊
သောကြာနေ့သည် တိုက်ဆိုင်နေလျှင်၊ ထိုနေ့ထက် အလျင်ကျသောလုပ်ရက်တွင် အခြေအနေကို

ဖော်ပြသည့်စာရင်းဖြစ်စေရမည်။ နိုင်ငံတော်သမ္မတ က၊ ထိုစာရင်းအသီးသီးကို အစိုးရ ပြန်တမ်းတွင်
ကျေညာခြင်းပြုစေရမည်။

ဖျက်ဆီးထားသော၊ သို့တည်းမဟုတ် လိမ်လည်တုပ်ထားသောဒဂီးများ

- ၄။ ။ ဥပဒေအရ ထုတ်ဝေထားသော၊ သို့တည်းမဟုတ် သုံးစွဲခွင့်ပြုထားသော ဒဂီးတစ်ခုခုကို ပြည်ထောင်စုဘဏ်၏ခွင့်ပြုချက်မရဘဲနှင့် အပေါက်ဖောက်ခြင်း၊ သို့တည်းမဟုတ် အခြားနည်းနှင့် ပုံသဏ္ဌာန်ဖျက်ဆီးခြင်းပြုလုပ်ထားပါက၊ ဥပဒေပါကိစ္စများအလို့ငှါ၊ ဥပဒေနှင့်ဆန့်ကျင်လျက်ပုံသဏ္ဌာန်ဖျက်ထားသော ဒဂီးဟုမှတ်ယူရမည်။ ဥပဒေနှင့်ဆန့်ကျင်လျက် ပုံသဏ္ဌာန်ဖျက်ဆီးသောဒဂီး၊ သို့တည်းမဟုတ် အမှန်ဒဂီးဟုမှတ်ယူခြင်းမပြုနိုင်လောက်အောင် ပျက်စီးချို့ယွင်းနေသောဒဂီးကိုပြည်ထောင်စုဘဏ်ရုံးတစ်ခုသို့သော် ၎င်းကိုယ်စားလည်ဌာနတစ်ခုသို့သော်၎င်း၊ လဲလှယ်ရန် လာရောပေးအပ်ခြင်းပြုလုပ်ပါက၊ လက်ခံခြင်း မပြုဘဲ ပြန်ပေးရမည်။
- ရှင်းလင်းချက်။ ။ ဤနည်းဥပဒေနှင့် နည်းဥပဒေ ၅ တွင် သုံးထားသော ပြည်ထောင်စုဘဏ် ကိုယ်စား လည်ဌာနဆိုသည်မှာ၊ အစိုးရငွေတိုက်များနှင့် ငွေတိုက်ခွဲများပါဝင်သည်ဟု မှတ်ယူရမည်။
- ၅။ ။ ပြည်ထောင်စုဘဏ်ရုံးတစ်ခုခု၊ သို့မဟုတ် ကိုယ်စားလည်ဌာန တစ်ခုခုက၊ မိမိရရှိသော၊ သို့မဟုတ် မိမိထံသို့လာရောက်ပေးသွင်းသော ဒဂီးတစ်ခုခုသည် လိမ်လည်တုပ်ထားသောဒဂီးဖြစ်သည်ဟု သတ်မှတ် ခြင်းပြုပါက၊ ၎င်းဒဂီးကို သိမ်းဆည်းထားပြီးပြေစာလက်မှတ်တစောင်ကို ပေးသွင်းသူအား ထုတ်ပေးရ မည်။

ပဲ၊ ပိုင်ကိုပြားဖွဲ့ခြင်း

- ၆။ ။ ပဲ၊ ပိုင်နှင့်ဖွဲ့ထားသောငွေများကို၊ ဤနည်းဥပဒေနှင့်တွဲထားသော ဇယားတွင် ဖော်ပြထားသည့်အ တိုင်း၊ ပြားအရေအတွက် အသီးသီးနှင့်ညီမျှသည်ဟု မှတ်ယူရမည်။

နောက်ဆက်တွဲ

(နည်းဥပဒေ ၃ ကိုကြည့်ပါ)

ပုံစံ

၁၉ ခုနှစ်၊ လ ရက်နေ့၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်
ဘဏ်၏အခြေအနေစာရင်းရှင်းတမ်း။

ကြွေးမြီတာဝန်			ပိုင်ဆိုင်ရနိုင်ခွင့်ပစ္စည်းများ		
		ကျပ်			ကျပ်
ပေးပြီးသောမ-တည်ငွေရင်း			နိုင်ငံခြားသုံး သီးသန့်ရပုံငွေ--		
သီးသန့်ရပုံငွေ	----		ငွေ-		

သုံးစွဲလျက်ရှိသောငွေ	----		ရွှေ	----	
အပ်ငွေများ-			‡ နိုင်ငံခြားသုံးငွေ	----	
အစိုးရ--			အစိုးရသို့ထုတ်ချေးငွေ		
*ပြည်ထောင်စုအစိုးရ			အစိုးရနှင့် အစိုးရအာမခံ		
ပြည်နယ်အစိုးရများ			ငွေချေး သက်သေခံ		
ပြည်ထောင်စုအစိုးရ			လက်မှတ်များ။		
အထူးအပ်ငွေ။			အခြားမြှုပ်နှံငွေ-		
အစိုးရနှင့်မဆိုင်သောစာ			ထုတ်ချေးငွေ	----	
ရှင်းရှင်များ			ငွေချေး သက်သေခံ		
ဘဏ်များ	----		လက်မှတ်များ		
အခြားစာရင်းရှင်များ			အခြားရရန် ပိုင် ခွင့် ပစ္စည်းများ။		
အမ်းရန် ရှိသော ငွေ ပေး					
အမိန့်လက်မှတ်များ					
အခြားပေးရန်ငွေ	----				
စုစုပေါင်း	----		စုစုပေါင်း	----	

*နိုင်ငံတော်လုပ်ငန်းအဖွဲ့များပါဝင်သည်။

‡ စာရင်းရှင်အပ်ငွေနှင့် ငွေချေးသက်သေခံ လက်မှတ်များပါသည်။

နိုင်ငံခြားသုံး သီးသန့်ရုံပုံငွေသည်၊ သုံးစွဲလျက်ရှိသောငွေနှင့် အပ်ငွေများအတွက်ပေးရန်ကြွေးမြီတာဝန် ၏-----
ရာခိုင်နှုန်းရှိသည်။

အထွေထွေမန်နေဂျာ။

နေ့စွဲ-----

နောက်ဆက်တွဲ

(အက်ဥပဒေ၏ ပုဒ်မ ၁၇၊ ၁၈ ကိုကြည့်ပါ)

ပဲနှင့်ပိုင်များကို ပြားဖွဲ့ရန်အတွက် နှုန်းထားဇယား

ပဲများ။																	
	၀	၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂	၁၃	၁၄	၁၅	
၀	...	၆	၁၃	၁၉	၂၅	၃၁	၃၈	၄၄	၅၀	၅၆	၆၃	၆၉	၇၅	၈၁	၈၈	၉၄	
၁	၁	၇	၁၃	၁၉	၂၆	၃၂	၃၈	၄၄	၅၁	၅၇	၆၃	၆၉	၇၆	၈၂	၈၈	၉၄	
၂	၁	၇	၁၄	၂၀	၂၆	၃၂	၃၉	၄၅	၅၁	၅၇	၆၄	၇၀	၇၆	၈၂	၈၉	၉၅	
၃	၂	၈	၁၄	၂၀	၂၇	၃၃	၃၉	၄၅	၅၂	၅၈	၆၄	၇၀	၇၇	၈၃	၈၉	၉၅	
၄	၂	၈	၁၅	၂၁	၂၇	၃၃	၄၀	၄၆	၅၂	၅၈	၆၅	၇၁	၇၇	၈၃	၉၀	၉၆	
ပိုင်	၅	၃	၉	၁၅	၂၁	၂၈	၃၄	၄၀	၄၆	၅၃	၅၉	၆၅	၇၁	၇၈	၈၄	၉၀	၉၆ ပြား
များ	၆	၃	၉	၁၆	၂၂	၂၈	၃၄	၄၁	၄၇	၅၃	၅၉	၆၆	၇၂	၇၈	၈၄	၉၁	၉၇ များ
	၇	၄	၁၀	၁၆	၂၂	၂၉	၃၅	၄၁	၄၇	၅၄	၆၀	၆၆	၇၂	၇၉	၈၅	၉၁	၉၇
	၈	၄	၁၀	၁၇	၂၃	၂၉	၃၅	၄၂	၄၈	၅၄	၆၀	၆၇	၇၃	၇၉	၈၅	၉၂	၉၈
	၉	၅	၁၁	၁၇	၂၃	၃၀	၃၆	၄၂	၄၈	၅၅	၆၁	၆၇	၇၃	၈၀	၈၆	၉၂	၉၈
	၁၀	၅	၁၁	၁၈	၂၄	၃၀	၃၆	၄၃	၄၉	၅၅	၆၁	၆၈	၇၄	၈၀	၈၆	၉၃	၉၉
	၁၁	၆	၁၂	၁၈	၂၄	၃၁	၃၇	၄၃	၄၉	၅၆	၆၂	၆၈	၇၄	၈၁	၈၇	၉၃	၉၉
ပြားများ။																	

နှုန်းထားဇယား တွက်ချက်နည်း စံနစ်

မည်သည့်ပဲနှင့်ပိုင်မဆို ညီမျှသောပြားနှုန်းတွက်လိုပါက အလျားလိုက်ဖျော့ပြထားသော လိုအပ်သည် ပဲကို ရှာပြီး တဖန်လိုအပ်သည့်ပိုင်ကိုသတ်မှတ်ခါ၊ ပြားစာရင်းတွင် အဆိုပါသတ်မှတ်ထားပြီးသော အလျား နှင့်အနံဆုံရာ ဂဏန်းကိုကြည့်ရှုပါ က ပြားအဖြေထွက်လာပါလိမ့်မည်။

နမူနာ

(၁၉၅၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်နည်းဥပဒေများ)

၇ပဲ ၅ ပိုင်နှင့်ညီမျှသော ပြားနှုန်းထားကို သိလိုပါက ၇ပဲ အောက်ရှိပြားဂဏန်းများနှင့် အနံတိုင်၏ ၅ပိုင် မှ ရှေ့ရှုပါသည့် ဂဏန်းများဆုံရာ ၄၆ ဂဏန်းကိုတွေ့ပါလိမ့်မည်။ ထို့ကြောင့် အဖြေမှာ ၄၆ ပြားဟု ပေါ် ထွက်ပါသည်။

အမိန့်အရ၊

ကျော်ညွန့်၊

အတွင်းဝန်(၂)၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊

ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီးဌာန။